



"အသက်ပေးလို့ မရပေမယ့် အသက်ကယ်လို့ရပါတယ်။
သင်တို့ဟာ အသက်တော့ကို
ကယ်တင်ပေးနေတဲ့ သူရဲကောင်းတွေပါ။"



ကြက်ခြေနီ သတင်းလွှာ



မြန်မာနိုင်ငံအနှံ့ရှိ ကြက်ခြေနီအသင်းခွဲများနှင့် ရပ်ရွာအခြေပြုကြက်ခြေနီစေတနာ့လုပ်အားရှင်များ၏ ပံ့ပိုးကူညီမှုဖြင့်ဆောင်ရွက်သော
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လှုပ်ရှားဆောင်ရွက်ချက်များ

ဒေသတွင်း လှုပ်ရှားဆောင်ရွက်မှုများနှင့် ထိခိုက်မှုအလွယ်ကူဆုံးသူများအား ကူညီပံ့ပိုးပေးခြင်း

**လားရှိုးတွင် ကြက်ခြေနီက အသွားအလာ ကန့်သတ်ထားသော နေရာများရှိ အိမ်ထောင်စု အချို့အား
အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးခြင်းနှင့် ကိုဗစ် ရောဂါကာ ကွယ်ရေဆိုင်ရာ အသိပညာပေး
ကူညီ ဆောင်ရွက်**



လားရှိုး (ဇွန်လ ၂၈ရက်၊ ၂၀၂၁ ခုနှစ်)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် ဇွန်လ(၂၇)ရက်နေ့က ကိုဗစ်
ရောဂါဆိုင်ရာ အသွားအလာ ကန့်သတ်ထားရှိသော ရပ်ကွက်အချို့တွင်
စားဝတ်နေရေး အခက်အခဲရှိနိုင်သော အိမ်ထောင်စု(၈၀)စုအား တစ်အိမ်
ထောင်လျှင် အခြေခံစားသောက်ကုန် ဆန်(၁)ပြည်နှင့် ကြက်ဥ(၁၀)လုံး တို့ကို
အလှူရှင်များ၏ ပူးပေါင်းကူညီမှုဖြင့် ကြက်ခြေနီစေတနာ့လုပ်အားရှင် များက
သွားရောက်ထောက်ပံ့ လှူဒါန်းပေးခဲ့ကြပါသည်။

အလားတူ အခြားရပ်ကွက်များတွင်လည်း အခြေခံစားသောက်ကုန်များ
ထောက်ပံ့ခြင်းကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ထို့အပြင် လားရှိုးမြို့နယ်အတွင်းရှိ မိုးလုံလေလုံ
အားကစားကွင်းတွင် ဖွင့်လှစ်ထားရှိမည့် ကိုဗစ်
ကုသရေးစင်တာ အတွက် ကြက်ခြေနီက ဖျာ၊
စောင်၊ အမျိုးသား တစ်ကိုယ်ရည် သန့်ရှင်းရေး
သုံးပစ္စည်း၊ (ပုဆိုး၊ အင်္ကျီ၊ ဖိနပ်၊ ဆပ်ပြာ၊ သွား
တိုက်တံ/ဆေး စသည့် ပစ္စည်းများ)၊အမျိုး
သမီး တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း

(အမျိုး သမီးဝတ်လုံခြုံည်၊ အင်္ကျီ၊ အတွင်းခံ၊
ဖိနပ်၊ ဆပ်ပြာ၊ သွားတိုက်တံ/ ဆေး၊ လစဉ်သုံး
ပစ္စည်း စသည့်ပစ္စည်းများ)ကို ထောက်ပံ့ပေးခဲ့
ကြပါသည်။ ၎င်းအပြင် နောင်မွန် ကျေးရွာရှိ နေ
နာငှာမွန်ကျေးရွာ ကြက်ခြေနီအသင်းခွဲငယ်မှ
လည်း ကျေးရွာအတွင်း ဝိုးသတ်ဆေး ဖြန့်ပေး
ခြင်း၊ ကိုဗစ်ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိ

ပညာပေးခြင်းများ ပြုလုပ်ပေး လျက်ရှိပါသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ် ကြက်
ခြေနီစေတနာ့လုပ်အားရှင်များသည် လတ်တ
လောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ
ကာကွယ် တားဆီးရေး လုပ်ငန်းများတွင် ရပ်ရွာ
လူထုနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ပေး
လျက် ရှိပါသည်။



MRCS နှင့် WFP တို့ပူးပေါင်းပြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရပ်ကွက်များတွင် ဆန်ဖြန့်ဝေ

မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနှင့် ကုလသမဂ္ဂ
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်တို့ ပူးပေါင်း ဆောင်ရွက်
သည့် ဆန်ဖြန့်ဝေခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ ဇွန်လ
(၂၈) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်
(ဆိပ်ကမ်း)မြို့နယ်၊ (၇၉) နှင့် (၉၁) ရပ်ကွက်များတွင်
ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ရပ်ကွက်များအတွင်းရှိ ရပ်ရွာလူထုအတွက်
အိမ်ထောင်စုတစ်စုလျှင် ဆန် (၁၂) ပြည်နှုန်းဖြင့်
အိမ်ထောင်စုပေါင်း (၂,၄၅၇) စု လူဦးရေ (၈,၅၂၂)
ဦးစာအတွက် ဖြန့်ဝေပေးနိုင်ခဲ့ပါသည်။ "ကျွန်မတို့
အတွက်ကတော့ ခုလို ခက်ခဲနေတဲ့ အချိန်တွေမှာ
ဆန်က အရမ်းအသုံးဝင်ပါတယ်။ ကျေးဇူးလဲတင်ပါ
တယ်။ အခြားအခြေခံစား သောက်ကုန် ဖြစ်တဲ့ ဆီ၊
ဆား၊ ကြက်သွန် တို့လို ပစ္စည်းတွေပါ ရရင်တော့
ပိုကောင်း တာပေါ့။" လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက
ယခုလို ပြောကြားခဲ့ပါသည်။


ဆက်လက်ပြီး မြို့နယ်အတွင်းရှိ ကျန်ရပ်ကွက်များ

ကိုလည်း ဖြန့်ဝေနိုင်ရန် ပြင်ဆင် ဆောင်ရွက်
လျက် ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်
မိုးရာသီတွင် အဖြစ်များသည့် ဝမ်းပျက်

ဝမ်းလျော နှင့် သွေးလွန် တုတ်ကွေး ရောဂါများ
အတွက်လည်း ပြင်ဆင်လျက် ရှိပါသည်။



ပါးစပ်နှင့်နှာခေါင်းစည်းအား
မတိုင်မှီလက်ဆေးပါ။



ရုပ်ပြခြင်း၊ ညစ်ပေခြင်းရှိမရှိ
စစ်ဆေးပါ။



သတ္တုဆောင် (သို့) ကော်ဖီဆောင်ပါသောဘက်ကို
အပေါ်တွင်ထားပြီး အရောင်မရှိသော
မျက်နှာပြင်ကို အပြင်ဘက်တွင်ထားပါ။



လက်ကိုင်သောရေကြိုကို
ဆွဲဆန့်ပြီးနားလွှတ်အမှောက်သို့
သွင်းပါ။



အပေါ်အောက်ဆွဲဆန့်ပြီး
ပါးစပ်နှင့်နှာခေါင်းကို
လုံခြုံစွာ ဖုံးအုပ်ပါ။



အဖုံးပါသော
အမှိုက်ပုံးထဲတွင်သာ စွန့်ပစ်ပါ။



တနင်္သာရီတိုင်းဒေသကြီး

ဇူလိုင်လ(၁)ရက်က တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း ခရိုင်မှ ကြက်ခြေနီစေတနာ့လုပ်အားရှင်များသည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား COVID-19 ရောဂါ ကာကွယ်ရေး အတွက် ရောဂါရှာဖွေခြင်း၊ ပိုးသတ် ဆေးဖြန်းခြင်း၊ သတ်မှတ် နေရာများသို့ ပို့ဆောင်ပေးခြင်း စသည့် လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။



မွန်ပြည်နယ်

ဇွန်လ (၂၈) ရက်က ဘားအံမြို့နယ် ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီ စေတနာ့လုပ်အားရှင်များသည် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး ခရီးသွား အဝင်အထွက် စစ်ဆေးရေး ဝိုက်များတွင် အပူချိန်တိုင်းတာပေးခြင်း၊ ခရီးသွားရာဇဝင်ကောက်ယူခြင်း၊ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ကူညီပေးခဲ့ပါသည်။



ရခိုင်ပြည်နယ်

ဇွန်လ (၂၇) ရက်က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီ စေတနာ့လုပ်အားရှင်များသည် ရသေ့တောင်မြို့နယ် ပြည်လုံးချမ်းသာတိုက်ပွဲရောင် စခန်းနှင့် သာသနာ့ဗိမာန်တိုက်ပွဲရောင်စခန်းများ သို့သွားရောက်၍ COVID-19 ကူးစက်ရောဂါ ကာကွယ်တားဆီးရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး တိုက်ပွဲရောင် ပြည်သူများ အသုံးပြုရန် လက်ဆေးဆပ်ပြာရည်များနှင့် နာခေါင်းစည်းများ လှူဒါန်းပေးခဲ့ပါသည်။



ရှမ်းပြည်နယ် (အရှေ့ပိုင်း)

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီစေတနာ့လုပ်အားရှင်များသည် COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး၊ အသိပညာပေးခြင်း၊ ခရီးသွား အဝင်အထွက်ဝိုက်များတွင် အပူချိန်တိုင်းပေးခြင်း၊ ခရီးသွား ရာဇဝင် ကောက်ခံပေးခြင်း၊ COVID-19 လူနာ နေထိုင်ခဲ့သည့် နေရာများကို ပိုးသတ်ဆေးဖြန်းခြင်း စသည့် လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် လျက်ရှိပါသည်။ ထို့အပြင် အရေးအပေါ် အခြေအနေများတွင် လူနာများအား ရှေးဦးပြုစုပေးခြင်း၊ ကြက်ခြေနီ လူနာတင်ယာဉ်ဖြင့် ဆေးရုံဆေးခန်းများသို့ ညွှန်ပို့လွှဲပြောင်းပေးခြင်း စသည့် လုပ်ငန်းများတွင်လည်း ကူညီဆောင်ရွက်လျက်ရှိပါသည်။



နေပြည်တော်

ဇူလိုင်လ(၁)ရက်နေ့က ဥတ္တရခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးညီညီအောင်၊ ပျဉ်းမနားမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်မိုးမြင့်နိုင်တို့ ဦးဆောင်သည့် ကြက်ခြေနီစေတနာ့လုပ်အားရှင်(၂၅)ဦး တို့သည် ပျဉ်းမနားမြို့နယ်ရှိ ကင်ပွန်းတန်းဈေး၊ အထက(၃)၊ မင်္ဂလာဗျူဟာအနီးရှိဈေး၊ ပါဠိကွေ့မီးပွိုင့်၊ မြို့နယ်လျှပ်စစ်ရုံးရှေ့၊ ရွှေချီ(၂)လမ်း၊ ပျဉ်းမနားမြို့မဈေး၊ ဆင်ရပ်မီးပွိုင့်၊ ထန်းတောမွှောရုံ၊ လေသာကျောင်း အနီးတို့တွင် COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် နာခေါင်းစည်းများ ပေးဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။



ရှမ်းပြည်နယ် (မြောက်ပိုင်း)

ဇွန်လ(၂၈)ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ် ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီ စေတနာ့လုပ်အားရှင်များသည် COVID-19ရောဂါဖြင့် ကွမ်းလုံဆေးရုံ၌ ဆေးကုသမှုခံယူပြီး ဆေးရုံဆင်းခွင့် ရရှိခဲ့သူ(၃)ဦးအား အသင်းခွဲပိုင် လူနာတင်ယာဉ်ဖြင့် ၎င်းတို့၏ နေအိမ်များသို့ (Home Quarantine) ဆက်လက် ဝင်ရန် ပြန်လည်ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။ ကွမ်းလုံမြို့နယ် ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီ စေတနာ့လုပ်အားရှင်များသည် ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာသည့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို ဒေသဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိပါသည်။



ဇွန်လ (၂၈) ရက်က ကရင်ပြည်နယ်မှ ကြက်ခြေနီ စေတနာ့လုပ်အားရှင်များသည် ကော့ကရိတ်ခရိုင် ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် မြို့နယ် ကြက်ခြေနီအသင်းခွဲများ၏ ထောက်ပံ့လှူဒါန်းမှုများ၊ အလှူရှင်များ၏ အကူအညီများဖြင့် ကော့ကရိတ်မြို့ နယ်ပြည်သူဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်ပိုးတွေ့ လူနာအယောက် (၂၀)စာအတွက် ညနေစာနှင့် နံနက်စာတို့အတွက် အစားအသောက်များ လှူဒါန်းပေးခဲ့ပါသည်။ထို့အပြင် ဇွန်လ(၂၉)ရက်က ကော့ကရိတ်ခရိုင် ဘုရားသုံးဆူ မြို့နယ် ကြက်ခြေနီအသင်းခွဲမှ စေတနာ့လုပ်အားရှင်များသည် ဘုရားသုံးဆူမြို့နယ်ရှိ ဈေးများ၊ လမ်းဆုံလမ်းမများ၊ လူထုထပ်ရာ နေရာများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးအသိပေးခြင်းများ၊ နာခေါင်းစည်းများ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။



ချင်းပြည်နယ်

အစကတော့ ကျွန်တော်တို့ ကြက်ခြေနီတွေက ဆန်၊ ဆီ၊ ဆား စတဲ့ စားသောက်ကုန်နဲ့ လိုအပ်မယ် ထင်တာတွေ သွားရောက် ထောက်ပံ့ခဲ့တာပါ။ ဟိုရောက်တော့ မြို့အစွန်က ခြံလေးမှာ နေထိုင်တဲ့ အစိုးတစ်ဦး အများကြီးပြီး အတော် နေမကောင်းဖြစ်နေတယ်လေ။ အဲ့ဒါနဲ့ အတတ်ပညာရှင် ကြက်ခြေနီ စေတနာလုပ်အားရှင် သူနာပြု ဆရာမလေးကို ဖုန်းဆက်လိုက်တော့ ချက်ချင်း ရောက်လာပြီး ပြုစုပေး လိုက်တော့မှ အစိုးက သက်သာခဲ့ရတယ်။ ဒီလို မိုးဦး ကာလမှာ အခုလို နာမကျန်းဖြစ်နေတဲ့ သူတွေ အတွက် ကျွန်တော်တို့ ကြက်ခြေနီ စေတနာလုပ်အားရှင်တွေကို ဆက်သွယ်ပေးပါ” လို့ ကန်ပက်လက်မြို့နယ်မှ ကြက်ခြေနီ စေတနာ လုပ်အားရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

ချင်းပြည်နယ်တွင် လတ်တလော ဖြစ်ပွားနေသော အခြေ အနေများကြောင့် ကန်ပက်လက်မြို့နယ် အတွင်းရှိ ကျေးရွာ အချို့မှ ပြည်သူများ ဆော်လောဘုန်းကြီးကျောင်းဝင်း အတွင်းရှိ နေရပ်စွန့်ခွာ စခန်းသို့ ဇွန်လ (၂) ရက်နေ့ ထဲက ရောက်ရှိလျက်ရှိပါတယ်။ အဆိုပါ နေရပ်စွန့်ခွာ စခန်းမှ ပြည်သူများ အရေးပေါ်လိုအပ်သည့် နေရာထိုင်ခင်း၊ အစားအသောက်နှင့် ကျန်းမာရေး အထောက်အကူပြု ဆေးဝါးများကို ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီ ၏ ဦးဆောင်မှုဖြင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီ စေတနာလုပ်အားရှင် (၁၀) ဦးက အကူညီများ ပေးလျက်ရှိပါသည်။

ဘေးအန္တရာယ် ကျရောက်လွယ်သော ပြည်သူများကို ပိုမိုကောင်းမွန်သော လူမှုဘဝများ ပိုင်ဆိုင်နိုင်စေရန်အတွက် ကြိုးပမ်းကူညီ

လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်အကြွင်း အကျန်တွေ ရှိနေ နိုင်ပါတယ်။ ဒါတွေဟာ အဲ့ဒီဒေသမှာ နေထိုင်သူတွေနဲ့ အဲ့ဒီဒေသကို လာရောက်သူတွေရဲ့ အသက်အန္တရာယ်နဲ့ အနာဂတ်အတွက် စိုးရိမ်ရပါတယ်။

မိုင်းအန္တရာယ်အကြောင်း ဗဟုသုတနည်းပါးတဲ့ ရပ်ရွာ လူထုနဲ့ ကလေးတွေဟာ မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ ပစ္စည်း များကို ကိုင်တွယ်မိခြင်း၊ နှင်းမိခြင်း၊ နေရာရွှေ့ပြောင်းခြင်းနဲ့ ဆော့ကစားခြင်းတွေကြောင့် အသက် ဆုံးရှုံးမှုများနဲ့ ခန္ဓာကိုယ် မသန်စွမ်းဖြစ်မှုတွေ ရှိခဲ့ပါတယ်။ ဒါတွေကြောင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းဟာ ၂၀၁၄ ခုနှစ်ကစပြီး မိုင်းအန္တရာယ် အသိပညာပေးခြင်းနဲ့ မြေမြှုပ်မိုင်းနဲ့ မပေါက် ကွဲသေးတဲ့ လက်နက်အကြွင်းအကျန်များကြောင့် ထိခိုက် အင်္ဂါရာရ အရပ်သားပြည်သူများကို ငွေကြေး ထောက်ပံ့ ခြင်း လုပ်ငန်းများ ပြုလုပ်ပေးခဲ့ပါတယ်။

“ဒေသတစ်ခုမှာ လွန်ခဲ့တဲ့ (၃)နှစ် (သို့မဟုတ်) (၅)နှစ်မှာ မိုင်းပေါက်ကွဲမှုတွေဖြစ်တယ်။ လူအသေ အပျောက်ရှိတယ်။ တိရိစ္ဆာန်အသေ အပျောက်ရှိတယ်ဆိုရင် အဲ့ဒီဒေသမှာ

ရှိတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေနဲ့ ပူးပေါင်းပြီး မိုင်းအန္တရာယ် အသိပညာပေး အစီအစဉ်များ ပြုလုပ်ပေး တယ်။ ဗဟုသုတတွေ မျှဝေတယ်။ မိုင်းကြောင့် ထိခိုက် အင်္ဂါရာရတဲ့ အရပ်သားကို ငွေကြေး ထောက်ပံ့တဲ့အခါမှာ လုပ်ထုံး လုပ်နည်းစံသတ် မှတ်ချက်များနဲ့ အညီ ထောက်ပံ့ ပေးတယ်။ အများဆုံးနှုန်းထား (၁)ဦးလျှင် (၁)သိန်းကျပ် ထောက်ပံ့ပေးပါတယ်” လို့ မိုင်းအန္တရာယ် အသိပညာပေးအရာရှိ ဒေါ်ရတနာထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က အသင်းအနေနဲ့ ပြည်သူများ အတွက် မိုင်းအန္တရာယ်အသိပညာပေးခြင်း အစီအစဉ်မှာ ပြည်နယ်နဲ့တိုင်း (၁၁) ခုရဲ့ မြို့နယ် (၆၉) ခုမှာ (၅၀၇) ကြိမ်တိတိ ပြုလုပ်ပေး ခဲ့ပါတယ်။

အသင်းက နိုင်ငံအတွင်း ဘေးအန္တရာယ် ကျရောက်လွယ်သောပြည်သူ လူထုရဲ့ ပိုမိုကောင်းမွန် သော လူမှုဘဝများ ပိုင်ဆိုင် နိုင်စေရန်အတွက် ကြိုးပမ်း ကူညီ ဆောင်ရွက်လျက်ရှိပါတယ်။



မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ခရမ်းမြို့နယ်ရှိ လေဘေးသင့်ပြည်သူများသို့ ပစ္စည်းများထောက်ပံ့

ခရမ်းမြို့နယ် ကြက်ခြေနီ အသင်းခွဲ ၂၇၇၄ ဦးတင်အေး ဦးဆောင်သော ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် ခရမ်းမြို့နယ်ရှိ လေဘေးသင့် ကျေးရွာများသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် ပစ္စည်းများ ကို ဇွန်လ(၁၈)ရက်က သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။

ဇွန်လ (၁၆) ရက်က တိုက်ခတ်ခဲ့သည့် လေပြင်း ကြောင့် ခရမ်းမြို့နယ်ရှိ ရေကျော်၊ ကင်မွန်းခြုံ၊ ပလူကျေးရွာများရှိ နေအိမ်များ ပျက်ဆီးခဲ့ခြင်း ကြောင့် လေဘေးသင့် အိမ်ထောင်စု (၇၂)ခုကို တစ်ကိုယ်ရည် သန့်ရှင်းရေးသုံး ပစ္စည်းများ တာပေါ်လင်၊ စောင်၊ မီးဖိုချောင်သုံး ပစ္စည်းများ နှင့် အိမ်ဆောက် အထောက်အကူပြု ပစ္စည်းများ



ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် လက်တလော ဖြစ်ပွား လျက်ရှိသော အခြေအနေများတွင် နေရပ်စွန့်ခွာ ပြည်သူများ အား အကူအညီများပေးအပ်ခြင်း၊ COVID-19 ကူးစက်မြန် ရောဂါ ထိန်းချုပ်နိုင်ရေး လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ခြင်း၊ သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက် ခံစားရသူများကို ကူညီပေးခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်အင်္ဂါရာ ရသူများကို ရှေးဦးပြုစုခြင်းနှင့် အရေးပေါ် ဆေးကုသရန် လိုအပ်သည့် လူနာများကို ဆေးရုံဆေးခန်းများသို့ ကြက်ခြေနီ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခြင်းစသည့် လူမှုကုန်သွယ် လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် လျက်ရှိပါသည်။



ရင်းပြည်နယ်



မကွေးတိုင်းဒေသကြီး



နေပြည်တော်



ရှမ်းပြည်နယ် (မြောက်ပိုင်း)



ရှမ်းပြည်နယ် (အရှေ့ပိုင်း)



မွန်ပြည်နယ်



ကရင်ပြည်နယ်



ပဲခူးတိုင်းဒေသကြီး



ပဲခူးတိုင်းဒေသကြီး

ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ အကူအညီလိုအပ်နေသူများကို လူမှုကရုဏာအကူအညီများ ပေးအပ်နိုင်ခဲ့ပါတယ်



ရှမ်းပြည်နယ် (မြောက်ပိုင်း)



ရှမ်းပြည်နယ် (မြောက်ပိုင်း)



ရခိုင်ပြည်နယ်



မွန်ပြည်နယ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာ လုပ်အား ရှင်များသည် ဇွန်လ(၂၇) ရက်က ထိခိုက်ဒဏ်ရာရသူတစ်ဦးအား ရှေးဦးပြုစု ပေးခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ပါသည်။ ထို့အပြင် မြို့နယ်ကြက်ခြေနီအသင်းခွဲ အနေဖြင့် ထိခိုက်ဒဏ်ရာ ရရှိသူများနှင့်လူနာ များအား အရေးပေါ် ရှေးဦးပြုစုခြင်းနှင့် ဆေးရုံဆေးခန်း များသို့ ကြက်ခြေနီ လူနာတင်ယာဉ်ဖြင့်ညွှန်ပို့ ခြင်းများစဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။

လောက်ကိုင်ခရိုင်ကြက်ခြေနီသုနာပြုတပ်ဖွဲ့မှ ကြက်ခြေနီ စေတနာ လုပ်အားရှင်များသည် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင်ကူညီဆောင်ရွက်လျက်ရှိပြီး Quarantine ဝင်ရောက်နေရသူ နေရပ်ပြန် ပြည်သူများအား လိုအပ်သည့် တစ်ကိုယ်ရည် အသုံးအဆောင်ပစ္စည်းများအား ထောက်ပံ့ ကူညီလျက်ရှိရာ ဇွန်လ(၂၆)ရက်ကလည်း အသုံးအဆောင်ပစ္စည်းများထောက်ပံ့လျှူဒါန်း ခဲ့ပါသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြက် ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာ လုပ်အားရှင် တစ်ဦးသည် အရေးပေါ်သွေး လိုအပ်သူလူနာတစ်ဦး အတွက် (B)သွေး တစ်လုံးကို ဇွန်လ(၂၆) ရက်က သွားရောက် လှူဒါန်းပေးခဲ့ပါသည်။ ထို့အပြင်မြို့နယ် ကြက်ခြေနီအသင်းခွဲ အနေဖြင့် မြို့နယ် အတွင်း လိုအပ်သည့် နေရာ များတွင် လူမှုကရုဏာ လုပ်ငန်းများ ကူညီ လုပ်ဆောင်ပေးလျက်ရှိပါသည်။

မွန်ပြည်နယ် ရှေးမြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီ စေတနာ လုပ်အားရှင်များ သည်ဇွန်လ(၂၄)ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ နှလုံးရောဂါ ရှိသူ အမျိုးသမီး လူနာတစ်ဦး အရေးပေါ် ဆေးကုသရန် လိုအပ်သဖြင့် အသင်းခွဲပိုင် လူနာတင်ယာဉ်ဖြင့် မော်လမြိုင်မြို့ ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင် ကူညီပေးခဲ့ပါသည်။



ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ လူမှုရေးအဖွဲ့အစည်းများကို ကြက်ခြေနီမှ အခြေခံ ရှေးဦးပြုစုခြင်း သင်တန်းများပေး

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)၏အထောက်အပံ့ဖြင့် နမ္မတူနှင့် နမ့်ဆန်မြို့နယ် ကြက်ခြေနီအသင်းခွဲများမှ ကြက်ခြေနီ စေတနာလုပ်အားရှင် ရှေးဦးပြုစုခြင်းနည်းပြများက ထိခိုက်ဒဏ်ရာရရှိမှု အမျိုးအစားအလိုက် ရှေးဦးပြုစုပေး နိုင်ရန် ဒေသဆိုင်ရာ လူမှုရေးအဖွဲ့အစည်းများကို ပို့ချသင်ကြား ခဲ့ခြင်း

ဖြစ်သည်။ ရှေးဦးပြုစုခြင်းသင်တန်းများကို နမ္မတူမြို့တွင် ဇွန်လ (၁၅)ရက်မှ (၁၇)ရက်အထိ လည်းကောင်း၊ နမ့်ဆန်မြို့တွင် ဇွန်လ (၂၂) ရက်မှ (၂၄) ရက်ထိ လည်းကောင်း ဖွင့်လှစ်သင်ကြားပေး ခဲ့ကြပြီး သင်တန်းတစ်ခုလျှင်ဒေသဆိုင်ရာ သင်တန်းသား (၃၀) ဦးစီတက်ရောက်ခဲ့ကြပါသည်။



ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်းနှင့်ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲပြုလုပ်

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အမေရိကန်နိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်း ဖွင့်လှစ်ခဲ့သော ထိခိုက် ဒဏ်ရာ ရှေးဦးပြုစုခြင်းနှင့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲကို ၂၀၂၁ခုနှစ်၊ ဇွန်လ(၂၂)ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ် ရန်ကုန် ရုံးခွဲ၌ ပြုလုပ်ခဲ့ပါသည်။

အရေးပေါ်အခြေအနေတွင် ထိခိုက်ဒဏ်ရာရရှိမှုအမျိုး အစားအလိုက် ရှေးဦးပြုစုပေးနိုင်ရန် ရည်ရွယ်၍ သင်တန်း ကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။ သင်တန်း ဆင်းပွဲတွင် သင်တန်းဆင်း လက်မှတ်များကို အသင်း

၁၇၄၄ ဒေါက်တာမောင်မောင်မြင့်က ရန်ကုန်တိုင်းဒေသ ကြီးရှိ ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဝင်များအား ပေးအပ်ခဲ့ပါသည်။ ရန်ကုန် တိုင်းဒေသကြီး ခရိုင်(၄) ခုမှ ကြက်ခြေနီစေတနာ့ လုပ်အားရှင်(၁၂၀)ဦးအတွက် ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်း သင်တန်း (၄)ကြိမ်ကို ဇွန်လ(၁၀)ရက်နေ့မှ ဇွန်လ (၁၉)ရက်နေ့အထိလည်း ကောင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ(၂၀)မှ သင်တန်း သား (၄၀၀)ဦး အတွက် ရှေးဦးပြုစုခြင်း သင်တန်းကို ဇွန်လ(၁၈) ရက်နေ့မှ ဇွန်လ(၂၂)ရက်နေ့အထိ လည်း ကောင်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

စီမံချက်လုပ်ငန်းများအသိပေးဆွေးနွေးခြင်းအခမ်းအနားပြုလုပ်

မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာနမှ ရန်ကုန်တိုင်း ဒေသကြီး လိုင်သာယာ မြို့နယ်တွင်အကောင် အထည်ဖော် ဆောင်ရွက်မည့် "ကျန်းမာဘေးကင်းလုံခြုံသော ရပ်ရွာလူထု ဖြစ်လာစေရန်အတွက် ရွေးတန်းမှ ဆောင်ရွက်မည့်သူများအား အားဖြည့် မြှင့်တင်ပေးခြင်းစီမံချက် လုပ်ငန်းများ အသိပေး ဆွေးနွေးခြင်း"အခမ်းအနားကို ၂၀၂၁ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီရုံး၌ ပြုလုပ်ခဲ့ပါသည်။

ကျေးဇူးတင်ရောက် ဖြစ်ပွားနိုင်ခြေများသည့် နေရာများတွင် ကျန်းမာရေး ကြိုတင်ပြင်ဆင်မှု၊ ရောဂါရှာဖွေ စစ်ဆေးခြင်းနှင့်



ကျေးဇူးတင်ရောက် ဖြစ်ပွားမှုများအား သင့်လျော်သော အချိန်မီတုံ့ပြန်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ကာ စီမံချက်ကို ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ အသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဒေါ်အမယာမော်နိုင် တက်ရောက်ခဲ့ပြီး စီမံချက် လုပ်ငန်း များကို ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။ စီမံချက်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဩစတေးလျ နိုင်ငံကြက်ခြေနီအသင်း တို့ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပါ သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းတွင် စတင်တာဝန် ထမ်းဆောင်ကြမည့် ဝန်ထမ်းသစ်များကို လုပ်ငန်းခွင်ဝင်မိတ်ဆက်သင်တန်းပေး

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာနမှ လူထု အခြေပြု ငှက်ဖျားရောဂါ ကာကွယ်ရေး စီမံကိန်းနှင့် လူသား အရင်းအမြစ်ဌာနမှ စီမံသော လုပ်ငန်းခွင်ဝင် မိတ်ဆက် သင်တန်း (၂/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ(၁) ရက်နေ့ နံနက်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီရုံး (တောင်ကြီးမြို့)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းတွင် စတင်တာဝန် ဝန်ထမ်း ဆောင်ကြမည့် ဝန်ထမ်းသစ်များကို အသင်း၏မူဝါဒများ၊ ကြက်ခြေနီအကြောင်း သိကောင်းစရာနှင့်တကွ ကြက်ခြေနီ အခြေခံများ၊ မဟာဗျူဟာ ပန်းတိုင်များ၊ လုပ်ထုံးလုပ် နည်းများနှင့်ပတ်သက်ပြီး သိရှိနားလည်လိုက်နာစေရေးနှင့် ဝန်ထမ်းများ လုပ်ငန်းလုပ်ဆောင်ရာ၌ အဆင်ပြေချောမွေ့

စေရန် ရည်ရွယ်၍ ယခုသင်တန်းအား ဖြစ်လုပ်ခဲ့ခြင်း ဖြစ်ပါ သည်။


ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဌာနချုပ်မှ ဒုတိယအထွေထွေ အတွင်းရေးမှူး၊ ဒေါက်တာ တင်ထွန်းအောင်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဒုတိယဥက္ကဋ္ဌ ဒေါ်အယ်လ်နန်းခမ်းတို့မှ တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

သင်တန်း ဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံကြက်ခြေနီ အသင်းဌာနချုပ်မှ ဒုတိယအထွေထွေ အတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်၊ ရှမ်းပြည်နယ် ကြီးကြပ်မှု ကော်မတီဒုတိယဥက္ကဋ္ဌ ဒေါ်အယ်လ်နန်းခမ်းနှင့် အဖွဲ့ဝင် များ၊ လူသားအရင်းအမြစ်ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ချမ်း မင်းဦး၊ သင်တန်းနည်းပြ ဝန်ထမ်းများနှင့် သင်တန်းသား



ဝန်ထမ်းအသစ် စုစုပေါင်း(၁၆)ဦးတို့မှတက်ရောက်ခဲ့ ကြသည်။ သင်တန်းကို ဇူလိုင်လ (၁) ရက်နေ့မှ (၂) ရက်နေ့ထိ (၂)ရက်တာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

လူသားချင်းစာနာထောက်ထားခြင်းအလင်းရောင်ကို လက်ဆင့်ကမ်းပါ



ယခု ရုပ်သံကို ကြည့်ရှုလိုပါက [ယခုလင့်ကို](#) နှိပ်ပါ။



"သင်တို့ဟာ မေတ္တာတရားကို ဆောင်ကြဉ်း ဖြန့်ဝေသူတွေပါ။"

သတင်းအချက်အရင်းအမြစ်များနှင့် အချက်အလက်များ

[Daily MIMU update on COVID-19](#)

[INGO Forum COVID-19 resource collection](#)

[IFRC Asia Pacific COVID-19 Dashboard](#)

[MRCSS Social Media](#)

[\(Facebook/Twitter/Viber/Website/YouTube\)](#)

ဒေါ်ရွှေစင်ကျော်စိုး၊ ညွှန်ကြားရေးမှူး။

လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဌာန၊ ဖုန်း - ၀၉ ၉၇၇ ၁၁၅၆ ၀၁

MRCSS ၏ လစဉ်သတင်းစာဆောင်များကို လေ့လာဖတ်ရှုလိုပါက [ယခုလင့်](#) ကိုနှိပ်ပါ။